



ကညီဂွံဝိခွဲးယာ်ကရူၤ

မၤနီၣ်မၤယါတၢ်မၤဘၣ်ဒိဘၣ်ထံးပှၤဂွံဝိခွဲးယာ်လၢကီၢ်ပယီၤခိၣ်ဒူသဝီၤပူၤ

တၢ်ပာ်ဖျါအဖုၣ်

လါမ့ၤ ၃၀ သီ, ၂၀၂၅ နံၣ် / KHRG လံာ်ကတြၢ်နီၣ်ဂံၢ်- 25-143+146-D1

ဖၣ်အၣ်ကီၢ်ရ့ၣ် တၢ်ပာ်ဖျါအဖုၣ်- SAC ပယီၤသုးခးလီၤကျိဖးဒိၣ်အယံ ကဲထီၣ်ဝဲတၢ်သံတၢ်ပှၤ, တၢ်ဘၣ်ဒိဘၣ်ထံး ဒီးတၢ်ဟးဂူၤဟးဂီၤဖဲ တန့ဆါကီၢ်ဆၣ်, လါအ့ၣ် ၂၀၂၅ နံၣ်

တၢ်ပာ်ဖျါအဖုၣ်တဘျီအံၤ ပာ်ဖျါထီၣ်ဝဲတၢ်ကဲထီၣ်သးတဖၣ်ဖဲတန့ဆါကီၢ်ဆၣ်, ဖၣ်အၣ်ကီၢ်ရ့ၣ်ပူၤ, ဖဲလါအ့ၣ် ၂၀၂၅ နံၣ်န့ၣ် လီၤ. စးထီၣ်ဖဲလါအ့ၣ် ၁၄ သီ, တုၤ ၁၇ သီ, ၂၀၂၅ နံၣ်န့ၣ်, SAC ပယီၤသုး ခးလီၤကျိဖးဒိၣ်အယံ သဝီၤသံဝဲဒၣ် (၁၁) ဂၤ (ပၣ် ဃုာ်ပိာ်မုာ်ဃးဂၤ), ဒီး ဘၣ်ဒိသဝီၤ (၂) ဂၤ ဖဲတန့ဆါကီၢ်ဆၣ်ပူၤန့ၣ်လီၤ. ဖဲလါအ့ၣ် ၁၄ သီ, ၂၀၂၅ နံၣ်န့ၣ်, SAC ပယီၤသုးခးလီၤကျိဖးဒိၣ်ဒီးဘၣ်ဒိသဝီၤတဂၤအိၣ်ဖဲ ကက--- သဝီ, နီၣ်ဖးဒိၣ်ကရူၤပူၤန့ၣ်လီၤ. ဖဲလါအ့ၣ် ၁၅ သီ, ၂၀၂၅ နံၣ်, SAC ပယီၤ သုးခးလီၤကျိဖးဒိၣ်ဒီးဘၣ်သံဝဲသဝီၤ (၉) ဂၤ အကျါပၣ်ဃုာ်ဒီးဖိသုာ် (၃) ဂၤ ဖဲ ကခ--- သဝီ, နီၣ်ဖးဒိၣ်ကရူၤပူၤန့ၣ်လီၤ. ဖဲလါ အ့ၣ် ၁၆ သီ, ၂၀၂၅ နံၣ်, SAC ပယီၤသုး ခးလီၤကျိဖးဒိၣ်ဆူကက--- သဝီ, ကြၢ်တုၣ်မံကရူၤပူၤ ဒီးဘၣ်သံဝဲသဝီၤ (၂) ဂၤန့ၣ်လီၤ. ဖဲလါအ့ၣ် ၁၇ သီ, ၂၀၂၅ နံၣ်, SAC ပယီၤသုးခးလီၤကဒီးကျိဖးဒိၣ်ဆူ ကဃ--- သဝီ, နီၣ်တပွဲကရူၤပူၤ ဒီးဘၣ်ဒိသဝီၤတဂၤ ဒီးဘၣ်ဟးဂီၤဝဲထံကမျါအထူၣ်တဖၣ်န့ၣ်လီၤ.¹

SAC ခးလီၤကျိဖးဒိၣ်အယံတၢ်သံတၢ်ပှၤဒီးတၢ်ဘၣ်ဒိဘၣ်ထံးအိၣ်ထီၣ်

- လါအ့ၣ် ၁၄ သီ, ၂၀၂၅ - SAC ခးလီၤကျိဖးဒိၣ်ဆူနီၣ်ဖးဒိၣ်ကရူၤပူၤ

ဖဲလါအ့ၣ် ၁၄ သီ, ၂၀၂၅ နံၣ်, ကဘၣ်ဖဲဟါခီ ၄ နံၣ်ရံၣ်ဆါကတီၢ်, SAC ပယီၤသုးခးလီၤဝဲကျိဖးဒိၣ်တဖၣ်ဆူ ကက--- သဝီ, နီၣ်ဖးဒိၣ်ကရူၤ, တန့ဆါကီၢ်ဆၣ်, ဖၣ်အၣ်ကီၢ်ရ့ၣ်ပူၤ ဒီး ဘၣ်ဒိဝဲ စီၤက--- အခီၣ်ဒုကီၢ်န့ၣ်လီၤ. စီၤက--- စံးဝဲ “ ဖဲမဂီၤန့ၣ်, တၢ်ခးလီၤသးကဲထီၣ်ဝဲလၢယသဝီၤပူၤန့ၣ်လီၤ. ဖဲဟါလီၤခီ, ကျိသုာ်တဖၣ်သီၣ်ပတုာ်ဝံၤအလီၢ်ခံအဆါကတီၢ် ယမိဖိထီၣ်ဝဲမ့ၤ...

¹ တၢ်ဂွံတၢ်ကျိလၢ လံာ်ပာ်ဖျါတဘျီအံၤအပူၤန့ၣ် တၢ်ဒီးန့ၣ်ဘၣ်အိၣ်ဖဲ လါအ့ၣ် ၂၀၂၅ နံၣ် အပူၤန့ၣ်လီၤ. ဘၣ်တၢ်ဆုၤဟ့ၣ်ထီၣ်အိၣ်လၢလီၢ်ကဝီၤပုၤမၤသ ကိးတၢ်တဂၤ ဖဲ ဖၣ်အၣ်ကီၢ်ရ့ၣ်အပူၤ လၢအဘၣ်တၢ်သီၣ်လိအိၣ် လၢကညီဂွံဝိခွဲးယာ်ကရူၤ KHRG လၢကမၤနီၣ်မၤယါတၢ် မၤဘၣ်ဒိပှၤဟီၣ်ခိၣ်ဖိခွဲးယာ်အ တၢ်အိၣ်သးတဖၣ်ဖဲလီၢ်ကဝီၤပူၤန့ၣ်လီၤ. ပှၤတုၤဘၣ်တၢ်တဖၣ်အမံၤ, တၢ်ဂီၤဒီး အိၣ်ဆိးလီၢ်ကျဲ လီၤတၢ်လီၤဆဲးတဖၣ်န့ၣ် တၢ်မၤလီၤဘၢအိၣ်လၢအဝဲနီၢ်က စၢ်တၢ်ဘၣ်တၢ်ဘၢအဂီၢ်န့ၣ်လီၤ. တၢ်ဂွံတၢ်ကျိလၢ တၢ်ကွဲးရဲးအိၣ်ထီၣ်အိၣ် ဖဲ ပနီၣ်ကဝီၤအပူၤန့ၣ် မ့ၢ်ဝဲဒၣ် KHRG အတၢ်ကွဲးရဲးထီၣ်တၢ်ဂွံတၢ်ကျိန့ၣ်လီၤ.

ဝံၤဒီးအဝဲလဲၤဒုးအိၣ်ကျိၢ်ဆၢန့ၣ်လီၤ.” [ဖဲလၢအမိၢ်လဲၤဒုးအိၣ်ကျိၢ်ဆၢန့ၣ်လီၤ] စီၤက--- လဲၤထီၣ်တၢ်ဟးလီၢ်ဝံၤ ဖဲအဝဲ ဟံးကွၢ်အဆၢကတီၢ် ကျိၢ်ဖးဒိၣ်ချံလီၤတဲာ်ဝဲလၢတၢ်ဟးလီၢ်အလီၢ်ခံတဖျါန့ၣ် ဒီးကျိၢ်ဖးဒိၣ်ကွၢ်ဘၣ်ဝဲဒၣ်အခိၣ်ဒုကိၣ်န့ၣ်လီၤ. ဖဲအဝဲ ဘၣ်ဒိဝံၤဆၢကတီၢ်အဝဲလီၤယံၤဝဲတဘျီဃီန့ၣ်လီၤ.

စီၤက--- ကူစါယါဘျါအသးဖဲ ကၤ--- သဝီ, နီၣ်ဖးဒိၣ်ကရူၢ်ပူၤန့ၣ်လီၤ. အဝဲကူစါယါဘျါအသးလၢ ကညီဆူၣ်ချ့မၤစၢၤဝဲကျိၢ် (KDHWS) ကသံၣ်သရၣ်တၢ်အအိၣ် ဒီးအဝဲကူစါယါဘျါစ့ၢ်ကိးအသးလၢ မိၢ်လုၢ်ပၢ်လၢသ့ၣ်ဂံၢ်ဝဲသရၣ်အအိၣ်န့ၣ်လီၤ. စီၤက--- ဒီးအဟံၣ်ဖိဃီဖိ ဒီးသဝီဖိတဖၣ်လဲၤယုၢ်အိၣ်ဝဲလၢ ကၤ--- သဝီန့ၣ်လီၤ. ကျိၢ်ဖးဒိၣ်ချံတဖျါအံၤမ့ၢ်ဝဲ (၁၂၀ မမ) အချံ, ဒီး သဝီဖိတဖၣ်န့ၣ်ဝဲလၢ ပယီၤသုး ခိၣ်ချ့သုးရၣ် (ခမရ) နီၣ်ဂံၢ် - ၅၄၅, အိၣ်ဖဲ ကြၢၢ်တု တၢ်လီၢ်သ့ၣ်တဖၣ်ခးလီၤဝဲန့ၣ်လီၤ.



KHRG ဒီးန့ၢ်ဘၣ်တၢ်ဂီၤသ့ၣ်တဖၣ်အံၤလၢသဝီဖိတၢ်အအိၣ်ဖဲလါမ့ၢ် ၂၀ သီ, ၂၀၂၅ နီၣ်န့ၣ်လီၤ. တၢ်ဂီၤသ့ၣ်တဖၣ်အံၤဘၣ်တၢ်ဒိန့ၢ်အိၣ်ဖဲ ကၤ--- သဝီ, နီၣ် ဖးဒိၣ်ကရူၢ်, တနုဆါကိၢ်ဆၢ, ဖၣ်အၣ်ကိၢ်ရၣ်ပူၤန့ၣ်လီၤ. ဖဲလါမ့ၢ် ၁၄ သီ, ၂၀၂၅ နီၣ်, ဟံၣ်ခိ ၄ န့ၣ်ရံၣ်ဆၢကတီၢ်, SAC ပယီၤသုး (ခမရ-၅၄၅) ခးလီၤဝဲ ကျိၢ်ဖးဒိၣ်ဆူ ကၤ--- သဝီ, နီၣ်ဖးဒိၣ်ကရူၢ်, ဒီး ဘၣ်ဒိဝဲ စီၤက--- အခိၣ်ဒုကိၣ်ဒိတၢ်ဂီၤအိၣ်ဖျါဝဲအသးန့ၣ်လီၤ. (တၢ်ဂီၤ- လီၢ်ကဝီၤသဝီဖိ)

• လါအုၣ်ဖျါ ၁၅ သီ, ၂၀၂၅ နီၣ် - SAC ပယီၤသုးခးလီၤကျိၢ်ဖးဒိၣ်ဆူ နီၣ်ဖးဒိၣ်ကရူၢ်ပူၤ.

ဖဲလါအုၣ်ဖျါ ၁၅ သီ, ၂၀၂၅ နီၣ်, ကဘၣ်ဖဲ ဂီၤခိ ၇ န့ၣ်ရံၣ် ၈ န့ၣ်ရံၣ်ဆၢကတီၢ်, ပယီၤသုးခးလီၤ (၁၂၀ မမ) ဆူ ကၤ--- သဝီ, နီၣ်ဖးဒိၣ်ကရူၢ်ပူၤ ဒီး ဘၣ်သံဝဲဟံၣ်ဖိဃီဖိ (၉) ဂၤ လၢအအိၣ်ဖဲကၤ--- သဝီန့ၣ်လီၤ. ဟံၣ်ဖိဃီဖိတဖၣ်အံၤမ့ၢ်ဝဲ ကီၤလၢက လုၢ်ဒုၣ်တဒုၣ်န့ၣ်လီၤ.

ကၤ--- သဝီသးပုၢ် အူၤ--- စံးဝဲ, ဖဲဂီၤခိဆၢကတီၢ်န့ၣ် ကညီဒိကလုာ်တၢ်ထူၣ်ဖျါသုးမ့ၢ်ဒိၣ် (KNLA) သုးဖိတဖၣ်န့ၣ်လီၤဆူသဝီပူၤ ဒီးတဲဘၣ်သဝီဖိတဖၣ်လၢကသုးအသးလၢတၢ်လီၢ်လၢအဂၤတတီၤ... ကျိၢ်ဖးဒိၣ်တဖၣ်လီၤတဲာ်ဘူး ဒီးသဝီတဘျူးဖျါညါ ဘၣ်ဆၢတဘၣ်ပုၤနီတဂၤဘၣ်. ဘၣ်ဆၢသန့ကွၢ်, ဖဲဂီၤခိ ၇ န့ၣ်ရံၣ်ဆၢကတီၢ်, ဟံၣ်ဖိဃီဖိတဖၣ် [၉ ဂၤ] ကတဲာ်ကတီၢ်ထီၣ်သးလၢကယုၢ်ထီၣ်ကွၢ်လၢသဝီပူၤန့ၣ်လီၤ. ဖဲလၢအဝဲသ့ၣ်အိၣ်ဖိၣ်လၢသိလုၢ်တခိၣ်အပူၤဆၢကတီၢ်, ကျိၢ်ဖးဒိၣ် (၁၂၀ မမ) အချံတဖျါလီၤတဲာ်လၢသိလုၢ်ပူၤဒီး ဘၣ်သံဝဲပုၤ (၇) ဂၤတဘျီဃီန့ၣ်လီၤ.

ပုၤလၢအသံဝဲတဘျီဃီတဖၣ်မွၢ်ဝဲ - ဂ--- (၂၇ နံၣ်), ဃ--- (၃၅ နံၣ်), င--- (၃၂ နံၣ်), စ--- (၂၂ နံၣ်), ဆ--- (၉ နံၣ်), ရှ--- (၇ နံၣ်), ဒီး ည---အဖိမုၢ် (၁၀ လါ). မ့ၢ်လၢ မိၤ တ--- (၂၈ နံၣ်) ဒီး ထ--- (၂၇ နံၣ်) တသံၣ်ဒီးဘၣ်အဃီ ပုၤလဲၤ ဆၢအဝဲသ့ၣ်ဆူ ဖၣ်အၣ်တၢ်ဆါဟံၣ်န့ၣ်လီၤ. ဘၣ်ဆၣ်သနၢ်က့ အဝဲသ့ၣ်သံဝဲဒၣ်လၢကျဲန့ၣ်လီၤ. ပုၤခူၣ်လီၤအဝဲသ့ၣ်ဖဲ ကစ--- သဝီ, ဘူးဒီးဖၣ် အၣ်ဝုၢ်န့ၣ်လီၤ.

သဝီဖိတဖၣ်ဆိကမိၣ်ဝဲလၢကျိးဒိၣ်ချံတဖျါအံၤ SAC ပယီၤသုးအိၣ်လၢ ကြၢ်တုတၢ်လီၤတဖၣ်ခးလီၤဝဲန့ၣ်လီၤ. ဘၣ်ဆၣ်သနၢ်က့သဝီဖိတဖၣ်တသ့ၣ်ညါလီၤတၢ်ဝဲလၢ မ့ၢ် ခိၣ်ချံသုးရ့ၣ် (ခမရ) နီၣ်ဂံၢ် - ၅၄၅ ခးလီၤအိၣ်ဇါ မ့တမ့ၢ် ခိၣ်ချံသုးရ့ၣ် (ခမရ) နီၣ်ဂံၢ်- ၅၄၆ ခးလီၤအိၣ်ဇါန့ၣ်လီၤ. မ့ၢ်လၢပယီၤသုးရ့ၣ်ခိၣ်ချံအံၤအိၣ်ဝဲလၢတၢ်လီၤဖဲန့ၣ်တပူၤဃီအဃီန့ၣ်လီၤ. သဝီဖိအိၣ်လၢ ကခ--- သဝီသ့ၣ်တဖၣ်ဘၣ်ဃုၢ်ထီၣ်ဝဲလၢအသဝီပူၤန့ၣ်လီၤ.

• လါအုၣ်ဖျါ ၁၆ သီ, ၂၀၂၅ နံၣ် - SAC ပယီၤသုးခးလီၤကျိးဒိၣ်ဆူ ကြၢ်တုခံကရူၢ်ပူၤ

ဖဲလါအုၣ်ဖျါ ၁၆ သီ, ၂၀၂၅ နံၣ်, ဟါခီ ၄ နံၣ်ရံၣ်ဆါကတီၢ်, SAC ပယီၤသုးခးလီၤကျိးဒိၣ်ဆူ ကဂ--- သဝီ, ကြၢ်တုခံကရူၢ်, တနုၤဆါကီၢ်ဆၣ်, ဖၣ်အၣ်ကီၢ်ရ့ၣ်ပူၤ ဒီးဘၣ်ဝဲ စီၤဒ--- ဒီး စီၤန--- ဖဲအဝဲသ့ၣ်ဒီးဝဲသိလ့ၣ်ယီၤ ဒ်သီးဒီးကလဲၤပူၤတၢ်န့ၣ်လီၤ. သဝီဖိတဖၣ်စံးဝဲလၢ ကျိးဒိၣ်ချံန့ၣ်မွၢ်ဝဲ (၁၂၀ မမ) အချံန့ၣ်လီၤ. အဝဲသ့ၣ်တသ့ၣ်ညါလီၤတၢ်ဝဲလၢသုးရ့ၣ်ဖဲလဲၣ်တဘျီခး လီၤဝဲကျိးဒိၣ်အံၤဘၣ်. အဝဲသ့ၣ်န့ၣ်ဝဲလၢကျိးဒိၣ်အံၤဘၣ်တၢ်ခး ထီၣ်အိၣ်လၢကြၢ်တုတၢ်လီၤန့ၣ်လီၤ. စီၤဒ--- သံဝဲဒၣ်တဘျီ ဃီ ဖဲတၢ်ကဲထီၣ်သးလီၤန့ၣ်လီၤ. စီၤန--- န့ၣ်ပုၤလဲၤဆၢအိၣ်လၢတၢ်ဆါဟံၣ်သနၢ်က့အဝဲသံဝဲဒၣ်လၢကျဲန့ၣ်လီၤ. တနုၤဃီပုၤခူၣ် လီၤကွံာ်အဝဲသ့ၣ်ခံဂၤအံၤ ဖဲကဆ--- တၢ်သ့ၣ်ခိၣ်, ကြၢ်တုခံကရူၢ်, တနုၤဆါကီၢ်ဆၣ်ပူၤန့ၣ်လီၤ.



တၢ်ဂီၤသ့ၣ်တဖၣ်တၢ်ဒိၣ်အိၣ်အီၤဖဲ လါမ့ၤ ၁၆ သီ, ၂၀၂၅ နံၣ် ဖဲ ကဂ--- သဝီ, ကြၢ်တုၣ်ကရူၢ်, တနုၤဆါကီၢ်ဆၢၣ်, ဖၣ်အၣ်ကီၢ်ရၢၣ်ပူၤန့ၣ်လီၤ. ဖဲလါမ့ၤ ၁၆ သီ, ၂၀၂၅ နံၣ်, ဟါခီ ၄ နံၣ်ရံၣ်ဆၢကတီၢ်, SAC ပယီၤသးတဖၣ်ခးလီၤကျိဖးဆူ ကဂ--- သဝီ, ဒီးဘၣ်သံဝဲ စီၤဒ--- ဒီး စီၤန--- န့ၣ်လီၤ. တၢ်ဂီၤလၢစုစုၣ်တ ကပၤဒးနဲၣ်ဖျါထီၣ်ဝဲ စီၤဒ--- အစိၣ် ဒီးတၢ်ဂီၤလၢစုစုၣ်ဒးနဲၣ်ဖျါထီၣ်ဝဲ စီၤန--- အစိၣ် အိၣ်လၢသိၣ်လုၣ်ပူၤတချုးလၢပူၤလဲၤန့ၣ်လီၤကွၢ်အိၣ်ဒီးဘၣ်န့ၣ်လီၤ. (တၢ်ဂီၤ-လီၤကဝီၤသဝီဖဲ)

• လါအုၣ်ဖျါ ၁၇ သီ, ၂၀၂၅ နံၣ် - SAC ပယီၤသးခးလီၤကျိဖးဒိၣ်ဆူ နိၣ်တပွဲကရူၢ်ပူၤ

ဖဲလါအုၣ်ဖျါ ၁၇ သီ, ၂၀၂၅ နံၣ်, ဟါခီ ၃ နံၣ်ရံၣ်ဆၢကတီၢ်, ပယီၤသးခးလီၤကျိဖးဒိၣ်တဖၣ်ဆူ ကဂ--- သဝီ, နိၣ်တပွဲကရူၢ်, တနုၤဆါကီၢ်ဆၢၣ်ပူၤန့ၣ်လီၤ. ကျိဖးဒိၣ်ချံတဖျါလီၤတံၣ်ဝဲလၢ စီၤပ--- အကရၢၢ်ပူၤ ဖဲအဝဲတုၣ်ထီၣ်ဝဲထံကမျါဆၢကတီၢ်န့ၣ်လီၤ. သဝီဖဲတဖၣ်တသ့ၣ်ညါလီၤတံၣ်ဝဲလၢပယီၤသးရၢၣ်ဖဲလဲၣ်တဘျီလဲၣ်ခးလီၤကျိဖးဒိၣ်အံၤဘၣ်. ဘၣ်ဆၢၣ် လီၤကဝီၤခိၣ်သနီၤတဖၣ် ဆိကမိၣ်တယၢ်ဝဲလၢပယီၤသးပၤဆၢဝဲလီၤခိၣ်သ့ၣ် (စကခ) နီၣ်ဂံၢ် -၁၂ အိၣ်ဖဲလဲၤဝဲၣ် သးကလၢၤ, ဘူးဒီးကီးတရံးဝှံ, သးဖိ တဖၣ်ခးလီၤဝဲ မ့တမ့ၢ် ပယီၤသးအိၣ်လၢကွၢ်အတၢ်ခိၣ်ထိးသ့ၣ်တဖၣ်ခးလီၤဝဲန့ၣ်လီၤ.

ကျိဖးဒိၣ်ချံအံၤလီၤတံၣ်ဝဲဖဲ စီၤပ---, မိၤ ဖ--- ဒီး စီၤဘ--- သ့ၣ်တဖၣ်ကျဲဝဲဘံလုၣ်မ့ၣ်လၢကတုၣ်ထီၣ်ဝဲထံကမျါန့ၣ်လီၤ. ကျိဖး ဒိၣ်ကွဲတဖၣ်ဘၣ်ဝဲထံကမျါအထူၣ်တဖၣ် ဒီးသ့ၣ်ထူၣ်လၢအအိၣ်ဘူးသ့ၣ်တဖၣ်န့ၣ်လီၤ. စီၤပ--- ဘၣ်ဒိဝဲတဆံးတကွၢ်လၢလၢၢ် ကုဖျိးဘၣ်အီၤန့ၣ်လီၤ. လီၤကဝီၤခိၣ်နီၣ်တကၢၤစံးဝဲလၢ ကျိဖးဒိၣ်ချံတကလုၣ်အံၤအံၤကဘၣ်ပိၤဖးထီၣ်လၢတၢ်ဖးဖိဒီးလီၤတံၣ်ပိၤ ဖးထီၣ်ဝဲ ဒီးကျိဖးဒိၣ်ချံတဖျါအံၤတမ့ၢ် (၁၂၀ မမ) အချံဘၣ်န့ၣ်လီၤ. ဖဲ KNLA တၢ်ဒုးကဲထီၣ်ဘူး ဒီးကြၢ်တု ဒီးကီးတရံးဝှံ ဆၢကတီၢ်, ပယီၤသးတဖၣ်ခးလီၤကျိဖးဒိၣ်တဖၣ်ဆူသဝီပူၤ ဒီးတခးလီၤကျိဖးဒိၣ်ဆူအဒုၣ်အဒါ အိၣ်ဘၣ်န့ၣ်လီၤ.



တၢ်ဂီၤသ့ၣ်တဖၣ်တၢ်ဒိၣ်အိၣ်အီၤဖဲ လါအုၣ်ဖျါ ၁၇ သီ, ၂၀၂၅ နံၣ်, ကဃ---, နိၣ်တပွဲကရူၢ်, တနုၤဆါကီၢ်ဆၢၣ်, ဖၣ်အၣ်ကီၢ်ရၢၣ်ပူၤန့ၣ်လီၤ. ဖဲလါအုၣ်ဖျါ ၁၇ သီ, ၂၀၂၅ နံၣ်, ဟါခီ ၃ နံၣ်ရံၣ်ဆၢကတီၢ်, ပယီၤသး ခးလီၤကျိဖးတဖၣ်ဆူ ကဃ--- သဝီပူၤ ဒီးကျိဖးဒိၣ်ချံတဖျါလီၤတံၣ်ဝဲလၢ စီၤပ--- ကရၢၢ်ပူၤဖဲ အဝဲဘျီထီၣ် ဝဲထံကမျါအဆၢကတီၢ်န့ၣ်လီၤ. တၢ်ဂီၤလၢစုစုၣ်ဒးနဲၣ်ဖျါထီၣ်ဝဲ ထံကမျါအထူၣ်ဘၣ်လၢကျိဖးဒိၣ်ကုန့ၣ်လီၤ. တၢ်ဂီၤလၢစုစုၣ်ဒးနဲၣ် ဖျါထီၣ်ဝဲ စီၤပ--- အစုဘၣ်ဒိဒီးလၢကုဖျိးဘၣ်အီၤန့ၣ်လီၤ. (တၢ်ဂီၤ- KHRG)

ကညီဂွီဝီခွဲယာ်ကရူဂ် (KHRG) အဂ္ဂုဖျာ်ကိာ်

ကညီဂွီဝီခွဲယာ်ကရူဂ် (KHRG) အံၤဘၣ်တၢ်ဒုးအိၣ်ထီၣ်အီၤဖဲ ၁၉၉၂ နံၣ် ဒီးမွဲဝဲလီၢ်ကဝီၤကရၢသဘျုတဖုလၢ အၢၣ်လီၤမၤတၢ်လၢ ကမၤဂ့ၤထီၣ်ပှၤဂွီဝီခွဲယာ်အတၢ်အိၣ်သး လၢကီၢ်ပယီၤမုၢ်ထီၣ်ကလံၤထံးအပူၤန့ၣ်လီၤ. KHRG သိၣ်လိဝဲ လီၢ်ကဝီၤဒုသဝီဖိတဖု လၢကမၤနီၣ်မၤဃါတၢ်မၤဘၣ်ဒိပှၤဟီၣ်ခိၣ်ဖိခွဲယာ်အဂ္ဂုအကျိၤန့ၣ် လီၤ. KHRG ဘိးဘၣ်ရၢလီၤတၢ်ဂွၢ်တၢ်ကျိၤတဖုအံၤ ဒ်သိးကပ်ဖျါထီၣ်လီၢ်ကဝီၤပူၤ ကမ့ၢ်တဖုအကလုာ်, အတၢ်တူၢ်ဘၣ်ခိၣ်ဘၣ်, အတၢ်ဘၣ်ယိၣ်ဘၣ်ဘျီ ဒီး အတၢ်ထံၣ်တၢ်ပာ်သးသ့ၣ်တဖုန့ၣ်လီၤ. နဃုထံၣ်သ့ၣ်ညါ ပတၢ်မၤသ့ၣ်တဖုဖဲ www.khrg.org အပူၤသ့ၣ်ဒဲဒဲန့ၣ်လီၤ.